



ပြိုင်ဘက်ကင်း သိုင်းနုတ်ဘုရား

ဗွမ်ဖိုင်ကျောင်းကို ပြန်လည်အသက်သွင်းခြင်း

(စာစဉ်-၃၆)

တိုက်ခိုက်ခြင်းလား ...

အဆင့်ခုနစ် သံတမန်ကား သေဆုံးသွားခဲ့လေပြီ။

လင်းဖန်က သူ့ကို တစ်ချက်တည်းနှင့် သတ်ခဲ့ခြင်း ဖြစ်၏။

ရွှီယွဲ့နိုင်ငံမှ လူများ သည် ဤအခြင်းအရာကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း တအံ့တဩ ဖြစ်နေကြသည်။ ။

လင်းဖန်၏ အစွမ်းက သူတို့ တွေးထင်ထားသည့် အတိုင်း ကြောက်မက်ဖွယ် ကောင်း၏။ သူက ရွှမ်ချီအဆင့်လေး ကျင့်ကြံသူ တစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည်။ ။ ထို့ပြင် လင်းဖန်က အစွမ်းကုန် သုံး၍ တိုက်ခိုက်လိုက်ခြင်း မဟုတ်ကြောင်း သူတို့ အားလုံး နားလည်နေကြ၏။

ကျန်ဖန်မှ လူများမှာ လုံးဝ အံ့အားသင့်နေကြသည်။ ။ သူတို့ က လင်းဖန်ကို တစ်လှည့် မြေပြင်ထက်ရှိ အလောင်းကို တစ်လှည့် ကြည့်နေ၏။

ကျန်ဖန်မှ အဆင့်ခုနစ် သံတမန်သည် လူငယ်လေး တစ်ယောက်သာ ဖြစ်ပြီး အလွန် အစွမ်းထက်သည်။ ။ သူက အစားအသောက်နှင့် အရက်များ သုံးဆောင်ရန် အတွက် ရွှီယွဲ့နိုင်ငံ၏ ဧည့်ခံပွဲသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း သူ့အသက် ဆုံးရှုံးခဲ့ရသည်။ ။ သူက ရွှီယွဲ့ မဟာပြိုင်ပွဲကိုပင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိဘဲ သေဆုံး သွားခဲ့ရသည်။ ။ ရွှီယွဲ့မှ လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို သူခံလိုက်ရသည်။ ။

ရွှီယွဲ့နှင့် တျန်ဖန်တို့ သည် နဂါးအင်ပါယာ၏ လက်အောက်ခံ နိုင်ငံများ ဖြစ်သည်။ ။ ထို့ကြောင့် သူတို့ က ပြိုင်ဆိုင်မှု ပြင်းထန်၏။ သို့ဖြစ်ရာ အချိန်ခဏ အတွင်းမှာ တစ်ဖက်နှင့်တစ်ဖက် အခြေအနေ တင်းမာသွားခဲ့သည်။ ။ သူတို့ က သူတို့ နိုင်ငံမှ လူသာ အနိုင်ရလိမ့်မည်ဟု ကိုယ်စီ တွေးနေကြ၏။ ။ လင်းဖန်က အဆင့်ခုနစ် သံတမန်ကို တစ်ချက်တည်းနှင့် သတ်လိုက်ခြင်းက တျန်ဖန်မှ လူများကို ရေခွေးပူနှင့် ပက်လိုက်သည့်ပမာ ဖြစ်သွားစေသည်။ ။ သူတို့ ၏ မျက်နှာများမှ ဒေါသထွက်သော အရိပ်အယောင်များ ထွက်ပေါ်လာ၏။

လင်းဖန်ကား အံ့ဩစရာ ကောင်းလောက် အောင်ပင် အဆင့်ခုနစ် သံတမန်ကို သနားငဲ့ညှာခြင်း မရှိဘဲ သတ်ဖြတ်ခဲ့သည်။ ။

"ရွှီယွဲ့က အင်မတန် အစွမ်းထက်တဲ့ မျိုးဆက်သစ်တွေနဲ့ ပြည့်နေတဲ့ တိုင်းပြည် တစ်ခုပဲ။ ဒါပေမဲ့ ငါတို့ တျန်ဖန်နိုင်ငံက ဒီလောက် ယဉ်ကျေးနေတဲ့ တိုင်အောင် ငါတို့ ရဲ့ တိုက်ခိုက်သူကို တစ်ချက်တည်းနဲ့ သတ်ဝံ့တယ်။ အဲဒီကိစ္စကို မင်းကိုယ်တိုင် ရှင်းပြနိုင်မယ်လို့ ငါမျှော်လင့်တယ်"

အဆင့်ငါး သံတမန်က လင်းဖန်ကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်၏။

"အမ် ..."

ရွှီယွဲ့နိုင်ငံမှ လူများ သည် အံ့အားသင့် လွန်း၍ ကြက်သေ သေသွားသည်။ ။ စောစောက သူတို့ သည် တိုက်ပွဲ၏ သဘောတူညီ ချက်များကို လက်ခံခဲ့၏။ ယခု အဆင့်ခုနစ် သံတမန် သေသွားသောအခါ ဖြေရှင်းချက် တောင်းနေသည်။ ။ မည်မျှရယ်စရာ ကောင်းလိုက်သနည်း။

"မင်းက အရှက်မရှိတဲ့ ကောင်ပဲ။ မင်း မျက်နှာပျက်ရတာ ထိုက်တန်တယ်"

လင်းဖန်က အဆင့်ငါး သံတမန်ကို ဦးတည်၍ ပြောလိုက်သည်။ ။ ထို့နောက် သူက လှောင်ပြောင် စကားဆိုလိုက်၏။

"ကျွန်ဖန်က ပါရမီရှင်တွေက အရှုံးကို လက်မခံနိုင်ပဲနဲ့ ရှုံးမဲမဲနေတဲ့ လူတွေလား"

"တကယ်တော့ ကျုပ်တောင်းပန်ပါတယ်။ ကျွန်ဖန်လို နိုင်ငံအတွက် အဆင့်ခုနစ် သံတမန်ကို ပြုစုပျိုးထောင်ရတာ အင်မတန် ခက်ခဲနေလိမ့်မယ်။ အဲဒါကို ကျုပ်က ဒီလို အလွယ်တကူ သတ်ပစ်လိုက်တော့ ဘယ်ကောင်းမလဲ"

လင်းဖန်၏ ရယ်မော၍ ပြောဆိုလိုက်သော လှောင်ပြောင်စကားကြောင့် ကျွန်ဖန်မှ လူများအားလုံး အံ့ဩမှ င်တက် သွားသည်။ ။ လင်းဖန်၏ စကားက သူတို့ ၏ အစွမ်းကို ပြက်ရယ် ပြုနေသည် နှင့် တူနေ၏။

"မင်းပြောသလို ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူကတော့ ချွင်းချက်ပဲ"

အဆင့်ငါး သံတမန်က အရှုံးကို လက်မခံနိုင်စွာ ပြောလိုက်သည်။ ။ သူက အဆင့်ခုနစ် သံတမန် မှားကြောင်းကို ဘယ်တော့မှ လက်ခံလိမ့်မည် မဟုတ်သည် မှာ ထင်ရှား၏။

"တကယ်လို့ သူက ခြွင်းချက်ဆိုရင် ကျုပ်ကို မင်းကိုယ်တိုင် မှားကြောင်း သက်သေပြလို့ ရတယ်။ စည်းမျဉ်း အတူတူပဲ။ မင်းယုံကြည်တယ် ဆိုရင် မင်းအသက်ကို လောင်းကြေးထပ်ပေါ့"

လင်းဖန်က အဆင့်ငါး သံတမန်ကို ကြည့်ကာ တည်ငြိမ်စွာ စိန်ခေါ်လိုက်၏။

ရွှီယွဲ့နိုင်ငံရှိ အဆင့်မြင့် အရာရှိ ရှစ်ယောက်သည် ကျွန်ဖန်မှ သံတမ

န် ခုနစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်၏။ ဤအရာက နိုင်ငံနှစ်ခုလုံး အတွက် နိုင်ငံအဆင့် သတ်မှတ်ချက် ဖြစ်သည် ။ လင်းဖန်က တျန်ဖန်၏ အဆင့်ငါး သံတမန်သည် အလွန် အစွမ်းထက်မည် ဖြစ်သော်လည်း သွမ့် ဝူရလောက် ထက်မြက်မည် မဟုတ်ဘဲ ရှီယွဲ့နိုင်ငံ၏ အဆင့်ငါးသို့ အဆင့်ခြောက် အဆင့်မြင့် အရာရှိနှင့် တန်းတူ ရှိနိုင်မည်ဟု ယူဆထား၏။ ဆိုလိုရင်းမှာ အဆင့်ငါး သံတမန်က ယွီချင်း သို့မဟုတ် သူသတ်ခဲ့သော ချူကျန်းဖန်မျှသာ အစွမ်းရှိလိမ့်မည်။

ချူကျန်းဖန်၏ အစွမ်းကို လင်းဖန် ကောင်းစွာ သိထားခဲ့သည် ။ ယွီချင်းနှင့် ပတ်သက်၍ လည်း သူ့ကြောက်ရွံ့ခြင်း မရှိပေ။

အဆင့်ငါး သံတမန်ကို သူစိန်ခေါ် လိုက်ခြင်းက အဆင့်ငါး သံတမန် ၏ ရိုင်းပြမှုကြောင့် ဖြစ်သလို သူ၏ အစွမ်းကို စမ်းသပ် လိုခြင်းကြောင့် ဖြစ်သည် ။ သူ့အတွက် သေရေးရှင်ရေးနှင့် ဆိုင်သည့် တိုက်ပွဲများက လွန်စွာ အရေးပါသည် ။ အဆင့်ငါး သံတမန်ကို စိန်ခေါ်ခြင်းက သူ့အနေဖြင့် အစွမ်းကုန် တိုက်ခိုက် ရနိုင်သည် ။ သူရုံးလျှင် သေမည်ဖြစ်သည့် အတွက် သူ၏ ပုန်းကွယ်နေသော အစွမ်းများ ထွက်ပေါ်လာနိုင်၏။

ဘယ်သူမှ ဘာပြောရမှန်း မသိတော့ချေ။ လင်းဖန်က အဆင့်ခုနစ် သံတမန်ကို သတ်ပြီး အံ့ဩစရာ ကောင်းအောင် အဆင့်ငါး သံတမန်ကို ဆက်လက် စိန်ခေါ်နေ၏။ ထို့ပြင် သူက အသက်ချင်း လောင်းကြေးထပ် ရန် တောင်းဆိုနေသည် ။ မည်မျှခက်ထန် လိုက်သနည်း။

အဓိက ထိုင်ခုံမှာ ရှိနေကြသူများ သည် လည်း လင်းဖန်ကို ကြည့်နေကြသည် ။ သူတို့ ၏ မျက်နှာများမှာ တောက်ပသော အပြုံးကို ယ်စီ ရှိနေကြသည် ။ ဤလူငယ်ကား အလွန် စိတ်ဝင်စားဖွယ်ရာ ကောင်းလေစွ ဟု လည်း တွေးနေကြ၏။

သွမ့်ဂူရက လင်းဖန်ကို မြင့်မားစွာ တွေးထင်ထားသလို လင်းဖန်က မင်းသမီး၏ နှလုံးသားကိုလည်း အပိုင်သိမ်း ထားနိုင်သူ ဖြစ်သည်။ လင်းဖန်၏ ပတ်လည်မှာ အံ့မခန်း ထိတ်ထိတ်ကြဲ လူများ ရှိနေပြီး ရှီယွဲ့နိုင်ငံ၏ အံ့ဩစရာ အကောင်းဆုံး ကျင့်ကြံသူ နှစ်ယောက် ဖြစ်သော ယွဲ့မိန် ဟဲနှင့် လင်းဟိုင်တို့ ၏ သားလည်း ဖြစ်သည်။ သူတို့ ၏ သားက သူတို့ နှင့် များ စွာ ကွဲပြားလိမ့်မည် မဟုတ်ပေ။ သူ့အစွမ်းကို လူအားလုံး သိနေကြသည်။ ။

ထို့ပြင် လင်းဖန်၏ တိုက်ခိုက်သည့် ပုံစံက တျန်ဖန်မှ လူများ အားလုံးကို အံ့အားသင့် စေ၏။

သူတို့ က လင်းဖန်ကို ရွမ်ချီအဆင့် သုံးသာ ရှိလိမ့်မည်ဟု တွက်ထားခဲ့သည်။ သို့သော် တိုက်ခိုက် နေစဉ်အတွင်း သူ၏ ခြေလှမ်းတိုင်းမှာ သူ့အစွမ်းများ တိုးလာခဲ့သည်။ လင်းဖန်က စွမ်းအင်များ နှင့် စွမ်းအားများကို နက်ရှိုင်းစွာ သဘောပေါက် နေကြောင်း အဆင့်ခုနစ် သံတမန်နှင့် တိုက်ပွဲတွင် ကောင်းစွာ ပြသထားခဲ့၏။

သူက ဓားချီများကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ရိုက်ခတ် သွားခဲ့သည်။ သူက ထိုစွမ်းအင်များကို ဓားတစ်လက် အဖြစ်သို့ စုစည်းခြင်း မဟုတ်ဘဲ ထိုအစား ပုံသဏ္ဍာန် ကင်းမဲ့သည့် ဓားတစ်လက် အလား ကျစ်လစ်ခြင်း မရှိသည့် ဓားတစ်လက်ပုံကို ဖော်ခဲ့သည်။ ။

သူက ပတ်ဝန်းကျင်မှ စွမ်းအားများ နှင့် စွမ်းအင်များကို ယူဆောင်လိုက်ပြီး ကိုယ်ပိုင်စွမ်းအင် တစ်ခုအဖြစ်သို့ စုစည်းလိုက်သည်။ ထို့နောက် သူက အဖျက်အဆီး စွမ်းအင်များ နှင့် ဓားစွမ်း အင်ချီများကို ထုတ်လွှတ်ကာ စွမ်းအင်သုံး တိုက်ခိုက်မှု တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုစွမ်းအင်သုံး တိုက်ခိုက်ခြင်းက လေထုကိုဖြတ်၍ အဆင့်ခုနစ်သံ တမ

န်ဆီ ပြေးဝင်ကာ သတ်ဖြတ် လိုက်ခြင်းပင်။

လင်းဖန်၏ စွမ်းအင်သုံးစွဲမှုက ရှင်းပြ၍ မရနိုင်အောင် ရှုပ်ထွေးသည် ။ တချို့လူများက သူသည် အလွန် ထူးဆန်းသော ကျင့်ကြံခြင်း နယ်ပယ် တစ်ခု ဖြစ်သည် ကမ္ဘာမြေနှင့် ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဟု ပင် ယူဆနေကြ၏။ ထိုအဆင့်ရောက်မှ သာ ရွှမ်ချီအဆင့်သုံးမှာ ရှိ နေစဉ်အတွင်း ရွှမ်ချီအဆင့်လေး အစွမ်းကို မည်ကဲ့သို့ ထုတ်လွှတ်ရမလဲ ဆိုတာကို နားလည်မည် ဖြစ်သည် ။

နောက်ထပ် အဆုံးအဖြတ် တိုက်ပွဲတစ်ခု ... လင်းဖန်က အဆင့်ငါး သံတမန်ကို တည်ငြိမ်စွာ စိန်ခေါ်နေ၏။ သူနိုင်မည်ဟု သေချာနေသည့် အတွက် အကြောက်အလန့်မရှိ စိန်ခေါ်ခြင်းလား။

သူတို့ က လင်းဖန်ကို ရှုံးမည်ဟု မတွေးကြတော့ပေ။

အဆင့်ငါး သံတမန်က သူကိုယ်တိုင် ဆွဲသွင်းခဲ့သည့် ပြဿနာကို ဘယ်လို လွတ်မြောက်အောင် ကြံဆောင်မလဲ ဆိုတာသာ တွေးနေကြသည် ။

အဆင့်ငါး သံတမန်သည် ရွှမ်ချီအဆင့် လေးသို့ ရောက်ရှိနေပြီး အဆင့်ခုနစ် သံတမန်ထက် များစွာ အစွမ်းထက်၏။ သို့သော် သူသည် ရွှမ်ချီအဆင့် လေးသာ ရှိသေး၏။ လင်းဖန်က အဆင့်ခုနစ် သံတမန်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ရာ အဆင့်ငါး သံတမန်ကို မသတ်နိုင်ပါဘူး ဟု ဘယ်သူ ပြောမည်နည်း။

"မင်းက အသက်ချင်း လောင်းကြေးထပ်ပြီး တိုက်ခိုက် ရတာကို သဘောကျနေရင် မင်းကို ငါအဖော်ပြုပေးမယ်" ထိုစဉ် အဆင့်သုံး သံတမန်က ဝင်ရောက် ပြောဆိုလိုက်ရာ ရွှံ့ယွဲ့နိုင်ငံမှ လူများမှာ ဒေါသထွက်သွားသည် ။ သူကား ရယ်စရာ ကောင်းလွန်းလှ၏။

"မင်းတို့ က သူ့ကို တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ချင်နေတာပေါ့"

ယွဲ့ကျန်မင်က ပြောဆိုလိုက်ပြီး ဆက်လက်၍

"ငါတို့ ရွှီယွဲ့နိုင်ငံက ကျင့်ကြံသူတွေက ငြိမ်ငြိမ်လေး ထိုင်ကြည့် နေမယ်လို့ မင်းတို့ ထင်နေတာလား"

"မင်းတို့ က တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက် ချင်တယ်ဆိုရင် ငါတို့ လည်း တိုက်ခိုက်မယ်။ သံတမန်ကြီးတွေကို မေးပြီး ငါတို့ အတွက် တိုက်ပွဲတွေ စီစဉ်ကြတာပေါ့"

ကျန်ဖန်မှ လူများ သည် ယွဲ့ကျန်မင် ပြောသည် ကို ကြားသောအခါ ငြိမ်သက်သွား၏။ ယွဲ့ကျန်မင်သည် လည်း ဤလူများက အလွန်ရိုင်းစိုင်းသည် ဟု တွေးနေ၏။ အဆင့်သုံး သံတမန်က ရွှမ်ချီအဆင့်သုံး ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်ချင်နေသည့် ကိစ္စက မမျှတသော စိန်ခေါ်မှု တစ်ခုဖြစ်သည် ။

"ကျန်ဖန်က ကျင့်ကြံသူတွေက အရှက်မရှိတဲ့ ကောင်တွေပဲ။ သူတို့ ဘက်မှာ ထူးချွန်တဲ့ လူတစ်ယောက်မှ ငါမတွေ့ဘူး။ ဒါပေမဲ့ သူတို့ က စကားကြီး စကားကျယ်တော့ ပြောတတ်တယ်။ ဟားဟား ... ဒီသံတမန်တွေက သူတို့ ကိုယ်သူတို့ ဆရာကြီးတွေလို့ ထင်နေကြတာပဲ ..."

လင်းဖန်က သူ၏ ထိုင်ခုံဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည် ။ သွမ့်ရှင်းရဲ့ သည် သူမ၏ ခွက်ကို မြှောက်ကာ လင်းဖန်အား နူးညံ့ညင်သာစွာ ကြည့်နေသည် ကို လူအားလုံး တွေ့မြင်လိုက်ရ၏။

လင်းဖန်သည် သူမကို ထည့်သွင်း ပြောဆိုခြင်းနှင့် သူမကို အလောင်းအထပ် လုပ်လာခြင်းတို့ အား ငြင်းဆန်ခဲ့သည် ။ အဆင့်ခုနစ်

သံတမန်သည် ဤကဲ့သို့ စကားများ ပြောဆိုခြင်းကြောင့် လင်းဖန်က သူ့ကို သတ်ဖြတ်ခဲ့သည် ။ သွမ့်ရှင်းရဲ့ ဧါ စိတ်မှာ လှုပ်ခတ်သွားရ၏။

လင်းဖန်က ထိုကဲ့သို့ ကိစ္စများကို အထူး ကိုင်တွယ်ခဲ့ပြီး သူမကို ဂရုစိုက်ကြောင်း သက်သေပြခဲ့ရာ သွမ့်ရှင်းရဲ့ ပျော်ရွှင်နေသည် ။

အမှန်တကယ်တော့ အဆင့်ခုနစ် သံတမန်ကို လင်းဖန် သတ်လိုက်ခြင်းကြောင့် ဧည့်ခံပွဲသည် လှုပ်ရှားခြင်း မရှိတော့ပေ။ လူအားလုံးသည် စကားပြောနေရာမှ ရုတ်ခြည်း ရပ်တန့်သွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် တိတ်ဆိတ် ငြိမ်သက်မှုသာ ကြီးစိုးလာသည် ။ အဆောက်အဦ အတွင်းရှိ လူအားလုံး၏ မျက်နှာများမှာ မတူညီသော အကြောင်းအရာများကို စဉ်းစားနေကြသည့် အတွက် အမူအရာများ အမျိုးမျိုး ဖြစ်နေသော်လည်း ဘယ်သူမှ စကားမပြောကြချေ။
